

မာတိကာ

● ဟင်းလျာများ
ဂျုံနှင့် ဆန် အခြေခံသော ဟင်းလျာများ

- ၁။ သီးစုံဟင်းချိုနှင့် ပက်စံတိုဆော့စ်
- ၂။ ငါးဟင်းချို
- ၃။ ချိန်နှင့် ကြက်ဥဟင်းချို
- ၄။ ရီဆိုတိုနှင့် ကမာ
- ၅။ ရီဆိုတို ကိုကုမံထမင်း
- ၆။ ရီဆိုတိုနှင့် ဝက်အူချောင်းထမင်း
- ၇။ ခရမ်းချဉ်သီးဆော့စ် စပါဂတ်တီ
- ၈။ ထရီဖီပါစတာနှင့် ပက်စံတိုဆော့စ်
- ၉။ စပါဂတ်တီ အစပ်
- ၁၀။ စပါဂတ်တီအလုံးကြီး၊ အသားနှင့် ခရမ်းချဉ်သီး
- ၁၁။ ပါစတာနှင့် ပန်းဂေါ်ဖီကြော်
- ၁၂။ စပါဂတ်တီနှင့် ဂုံးဟင်းလျာ
- ၁၃။ အိမ်လုပ် ကြက်ဥပါစတာ
- ၁၄။ မီလန်စတိုင်လ် ဖက်ထုပ်

- ၁၅။ ပါစတာအပြား မီးဖုတ် ၃၉
- ၁၆။ အာလူး ဂနိုချို ၄၃
- ၁၇။ ပီဇာ မုန့်ညက် ၄၆
- ၁၈။ ပီဇာ မာဂရီတာ ၄၈
- ၁၉။ ပီဇာ နပိုလီတာနာ ၅၁

သားငါး ဟင်းလျာများ

- ၂၀။ ဘာရိုလိုဝိုင်နှင့် အမဲနှပ် ၅၅
- ၂၁။ ပြည်ကြီးငါးအဆာသွတ် ၅၉
- ၂၂။ နွားနို့ ဝက်သားနှပ် ၆၁
- ၂၃။ ကကတစ် ငါးပေါင်း ၆၅
- ၂၄။ နွားကလေး အရိုးနှပ် ၆၇
- ၂၅။ ရှိချဉ်ဆော့စ်နှင့် ယုန်သားဟင်း ၇၁
- ၂၆။ မက်ကရယ်ငါးနှင့် ပဲဟင်းလျာ ၇၃
- ၂၇။ နွားကလေးအသည်းကြော် ၇၅
- ၂၈။ ဝိုင်နှင့် ကင်းမွန်စတူး ၇၇
- ၂၉။ အမဲ၊ နို့၊ ဗီနိုဂါချက် ၇၉
- ၃၀။ တူနာဆော့စ်နှင့် နွားကလေးသားဟင်း ၈၁
- ၃၁။ ကြက်သားနှင့် မြေအောင်းဖို့ဆော့စ် ၈၃
- ၃၂။ ကဘီလူးငါးနှင့် ခရမ်းချဉ်သီးချက် ၈၅
- ၃၃။ မီလန်စတိုင်လ် နွားကလေးသား မုန့်နှစ်ကပ်ကြော် ၈၇
- ၃၄။ တူနာချိုချဉ်ကြော် ၉၁
- ၃၅။ ကြက်သားနှင့် ခရမ်းချဉ်သီးဆော့စ် ၉၃
- ၃၆။ သိုးသားနှပ် ၉၇
- ၃၇။ ငါးသေတ္တာငါးဟင်း ၉၉
- ၃၈။ အီတလီစတိုင်လ် အခြေခံကြက်ဥခေါက်ကြော် ၁၀၂
- ၃၉။ ကြက်သွန်နီ ကြက်ဥခေါက်ကြော် ၁၀၃
- ၄၀။ သခွားဖရုံသီး ကြက်ဥခေါက်ကြော် ၁၀၅

အသီးအရွက် ဟင်းလျာများ

- ၄၁။ အာလူးကြော်မွှေးမွှေး ၁၀၉
- ၄၂။ ဟင်းနုနယ်ရွက်ကြော်ချက် ၁၁၀
- ၄၃။ မုန့်လာဥနီ စတူး ၁၁၁
- ၄၄။ မှိုကြော်ချက် ၁၁၃
- ၄၅။ ပန်းဂေါ်ဖီစိမ်းကြော်ချက် ၁၁၆
- ၄၆။ ခရမ်းချဉ်သီးနှင့် ပန်းငရုတ်ပွ စတူး ၁၁၈
- ၄၇။ ဘိုစားပဲနှင့် ခရမ်းချဉ်သီးကြော် ၁၂၁
- ၄၈။ ပန်းဂေါ်ဖီပွင့်ကြော်

● မုန့်လုပ်နည်းများ

စားပြန်စာများ

- ၄၉။ ခရမ်းချဉ်သီး ပေါင်မုန့် ၁၂၇
- ၅၀။ ယောက်သွားအဆာသွတ် ၁၂၉
- ၅၁။ အမဲအသားလွှာနှင့် ဆော့စ် ၁၃၃
- ၅၂။ ရနံ့မွှေးမွှေး သခွားဖရုံသီး မီးဖုတ် ၁၃၅
- ၅၃။ ခရမ်းသီး အဆာသွတ် ၁၃၉
- ၅၄။ ပင်လယ်စာ အစုံသုပ် ၁၄၃
- ၅၅။ ငါးခွေးလျှာချိုချဉ် ၁၄၇
- ၅၆။ ရှိစံမေရီနှင့် ပေါင်မုန့်အငန် ၁၅၁
- ၅၇။ ခရမ်းချဉ်သီးအဆာသွတ် ၁၅၃
- ၅၈။ ငရုတ်ပွသနပ် ၁၅၅

မုန့်အချို့များ

- ၅၉။ စတော်ဘယ်ရီနှင့် ဗီနိုဂါအချိုပွဲ ၁၆၁
- ၆၀။ တီရာမီဆု ၁၆၃
- ၆၁။ ပစ်စတာချိုယို ရေခဲမုန့် ၁၆၅
- ၆၂။ ကိတ်နှင့် ကြက်ဥပူတင်း ၁၆၉

- ၆၃။ ချောကလက်နှင့် ဟောဇယ်စေ့ကိတ် ၁၇၁
- ၆၄။ မက်မွန်သီးအဆာသွတ်အချိုပွဲ ၁၇၅
- ၆၅။ နို့ပူတင်း ၁၇၇
- ၆၆။ သကြားကြက်ဥ ခေါက်မွှေအချိုပွဲ ၁၈၁
- ၆၇။ ရိုကိုတာကိတ် ၁၈၃
- ၆၈။ ပြောင်းဖူးဘီစကစ် ၁၈၅
- ၆၉။ ဟောဇယ်စေ့ ဘီစကစ် ၁၈၈
- ၇၀။ ဆန်နက်ပူတင်း ၁၉၀
- ၇၁။ ချယ်ရီယို ဌာပနာမုန့် ၁၉၃
- ၇၂။ ဆန်မုန့် ၁၉၅